

anda Cathartica

ရွှေပိန္ဒုကျော် ကာ <shwei bein: kya> 全部贴金, ~ ထားသော  
ဘုရားကြီးကျော်: 全贴了金的寺庙

ရွှေပိန္ဒုပေ နါ <shwei bein: pei> 镶金边的贝叶书, 四周都  
涂金的贝叶书

ရွှေပြေားတော် ကာ <shwei bya: khat> 把金锤成金箔

ရွှေပြေားတော်စက္ခာ နါ <shwei bya: khat set ku> 制金箔时  
用的垫纸

ရွှေပြည်မှန်ကုန် နါ <shwei pyi' hman gin> = ရွှေပြည်မှန်  
ကုန်:

ရွှေပြည် နါ <shwei pyi> ①(喻)天堂 ②(喻)王城, 帝都

ရွှေပြည်းနှီး နါ <shwei pyi so> ①【动】雀鵙 Aegithina  
tiphia tiphia (common iora) ②无名指的谑称 ③缅  
王朝管理土地等不动产典当买卖的官员

ရွှေပြည်းမောင် နါ <shwei pyi so: maun> 起驾锣声(缅  
王出巡前, 由 ရွှေပြည်း 官员鸣锣十一响, 表示帝王起  
驾)

ရွှေပြည်နှင့် နါ <shwei pyi nan> 皇宫的美称

ရွှေပြည်းဖူး နါ <shwei pyi phu> 最高级的缅甸茶(产于缅  
甸掸邦的 ရွှေပြည်းတောင်)

ရွှေပြည်းမှုနှင့်ကုန် နါ <shwei pyi hman gin> 君王, 皇帝: ~  
မိုင် 最高统帅

ရွှေပြည်းဝါး နါ <shwei pyi wa> 一种竹子

ရွှေပြည်းအော်ဝါး နါ <shwei pyi ei: wa da> 和平主义

ရွှေပွဲ ကာ <shwei put> 用蜡等敷在已贴过金子的物体上  
进行剥离, 以回收金子

ရွှေပွဲတော်လွှား နါ <shei put su' ngwei put su> 辛辛苦  
苦积攒下来的钱财

ရွှေပွဲရွှေ နါ <shwei ph- yon> 【植】南瓜

ရွှေပွဲဝါး နါ <shwei ph-la> ①金钵, 金杯 ②一种杧果

ရွှေပွဲအော်ပွဲ နါ <shwei ph-la: yaun> 淡黄中稍带粉色, 淡  
桔黄色

ရွှေပိုး နါ <shwei phi> ①【植】红厚壳属 Calophyllum  
longifolium ②泼水节过后十五天内, 尚未下雨前采摘并  
晒干的茶叶嫩尖, 称 ~ ပိုးလွှား 或 ~ ပိုး

ရွှေပိုး နါ <shwei phin> 宫服, 皇宫中用的布

ရွှေပြု။ နါ <shwei byu> 白金, 铂, 也称为 ပလက်တိန်

ရွှေဘုံး နါ <shwei bo> 【地】缅甸瑞波县

ရွှေဘုံးပျော် နါ <shwei bo khyin baun> 【植】洋麻(槿  
麻) Hibiscus cannabinus

ရွှေဘိုံးနှီး နါ <shwei bo khun ni> 【植】瑞波地区产的一种  
优质水稻

ရွှေဘိုံးကြီးသံး နါ <shwei bo bon gyi: dhan> 瑞波古时流  
行的大鼓乐曲, 一般在插秧季节演出, 配有唢呐等乐器

ရွှေဘိုံးသော် နါ <shwei bo lon: dhei> 【植】瑞波县产的  
一种粒儿小的优质稻子

ရွှေဘုံး နါ <shwei bon> 皇宫, 宫殿

ရွှေမာ် နါ <shwei ma> 纯金矿

ရွှေမိုးငွေ့မိုး နါ <shwei mo: ngwei mo> (喻)宝贵的雨,  
~ ရွာသည် 下了宝贵的雨。

ရွှေမိုး နါ <shwei hmin> 用金粉调成的颜料(写碑文等  
用)

ရွှေမျိုး နါ <shwei myo> (谑)只认金钱的亲戚(有钱才认  
亲戚的势利鬼): ပေးနိုင်ပေးနိုင်မှုအမျိုးတော်ချင်ကဗုံ ~ ပေး  
给钱才认亲的所谓亲戚

ရွှေမျှော်ပါး နါ <shwei myet pa> 金箔

ရွှေမျှော်မွှော်တော် နါ <shwei myin: d- m- dhat> 金科玉律

ရွှေမျှော်ပေး နါ <shwei myin: pei> = ရွှေပိန္ဒုပေး

ရွှေမျှော်တော် နါ <shwei myo' daw> ①京都的美称 ②(诗)  
天堂

ရွှေမှုံး နါ <shwei hmu> 金矿管理官

ရွှေမှုံးကုန် နါ <shwei hmaut> (古)皇帝; 佛; 至圣

ရွှေမျှော် I စိုး <shwei hme> 金黄的 II နါ <shwei hme>  
经提炼过的金光闪闪的纯金

ရွှေမွန် နါ <shwei hmon> 黄金粉, 金粉

ရွှေမွန်ကျော် နါ <shwei hmon' kyaut> 带金粉烧制的玻璃

ရွှေမွန်ဝါး နါ <shwei hmon' wa> 【植】淡金黄色的竹子

ရွှေယာ်မား နါ <shwei yat: ma> 御用长把金扇

ရွှေရတုမူးလား နါ <shwei y- du' min g-la> 金婚(结婚五十  
周年纪念日)

ရွှေရတုသာ် နါ <shwei y- du' dh- bin> 五十周年纪念大  
会

ရွှေရောင်ရွှေ နါ <shwei yei ngwei yei> 浸泡着金首饰和银  
币的水(表示吉祥)

ရွှေရောင် နါ <shwei yei> 烫金的: ~ ဝါး 烫金字 / ~ ပုံး  
ကုန် 描金的碗

ရွှေရောင်ပန်းကုန်တော် ကာ <shwei yei: b-gan tet> (喻)愈宠愈  
坏, 常用မျက်နှာသား: ~ ပါး (成)越惯越会爬到你头上。

ရွှေရောင် နါ <shwei yin ei> 一种冷饮食品(用石花胶, 琥  
珀, 糖水等制成)

ရွှေရောင်သိမ်းသွေးရွှေးယွှေး နါ <shwei yin thein: thit a-ywe> 青  
春少女

ရွှေရောင်ကုန် ကာ <shwei yi kyan> 涂金

ရွှေရောင်မိမ် I ကာ <shwei yi sein / shwei yei sein> 镀金  
II နါ <shwei yi zein> ①镀金的金粉 ②假金首饰, 冒  
牌货

ရွှေရောင်ပွဲ ကာ <shwei yi put> 镀金, 涂上金色

ရွှေရောင်လူ ကာ <shwei yi lu> = ရွှေရောင်ပွဲ